

အဝတ် 沾满了污垢的衣服
 လူးကျင်း န၊ <lu: gyin:> 为捕鱼在河边挖的坑
 လူးဆေး န၊ <lu: zei:> 外敷药
 လူးတား န၊ <lu: ta:> ①缅甸的一种四言诗体 ② = လူး
 တားကြိုး
 လူးတားကြိုး န၊ <lu: ta: gyo:> 拉纤的绳索
 လူးတားဆွဲ က၊ <lu: ta: hswa:> = လူးတားပေါက်
 လူးတားပေါက် က၊ <lu: ta: pau> 拉纤
 လူးတွင်း န၊ <lu: dwin:> ①顺着宝石矿床挖的洞穴或坑道
 ②为牛打滚而挖的泥坑 ③为捕鱼在河边挖的坑
 လူးပေ က၊ <lu: pei> 沾上
 လူးရွေပေါ် န၊ <lu: ywei baw> (木工用)槽枓
 လူးလာ က၊ <lu: la> 来来去去，往复地， ပိတုန်း၊လိပ်ပြာတို့
 သည် ~ ယုံဝဲ၍ 蜜蜂、蝴蝶等来回飞舞……
 လူးလာကူး က၊ <lu: la ku:> 往来奔忙
 လူးလာခေါက်တုံ က၊ <lu: la khaut ton> 来回地，往返地
 လူးလာခေါက်ပြန် က၊ <lu: la khaut pyan> = လူးလာခေါက်
 တုံ
 လူးလာခတ် က၊ <lu: la khat> 往来不停，往来奔忙： တောင်
 ပြေးမြောက်ပြေး ~ နေ၏။ 东奔西跑。/ အခန်းထဲတွင် ~ နေ၏။
 在房间里来回走着。
 လူးလာဆန်ခတ် က၊ <lu: la hsan khat> = လူးလာခေါက်တုံ
 လူးလာတုံ နှင်း က၊ <lu: la ton' hnin:> = လူးလာခေါက်တုံ
 လူးလာပြန် က၊ <lu: la pyan> 往来奔走，来回： သူတို့မျက်
 လုံးများကကျန်တော်ဆိုတလည်၊ ကြိုမြင်ဆိုတလည် ~ နေကြသည်။ 他
 的目光忽而向我忽而又转向哥沙。
 လူးလာလည်ပတ် က၊ <lu: la hle' pat> 来来回回地转着
 လူးလဲ က၊ <lu: le:> ①捺，涂，抹 ②从地或床上挣扎着起
 来 ③翻滚，打滚
 လူးလွန် က၊ <lu: lun> ①翻来复去地折腾，翻滚 ②(心
 情)不平静，忐忑不安
 လူးလှိမ့် က၊ <lu: hlein> 翻滚；颠簸： ဒါကိုတလေယာဉ်သည်
 ~ လှုပ်ခါနေသည်။ 达科他飞机不停地颠簸着。
 လူးအိုင် န၊ <lu: ain> (水牛、猪等)打滚的泥坑，水洼地
 လေ့ I က၊ <lei> ①(诗)练习 ②(诗)活动 II မ၊ <lei>
 呼唤猪、象的声音 III က၊ <lei> 惯于： သူသည်ဆောင်း
 ရာသီတွင်လည်းရေကူး ~ ရှိသည်။ 冬天他也常去游泳。 IV
 ဝ၊ <lei> 诗词中用的虚字
 လေ့ကျက် က၊ <lei' kyet> 反复学习
 လေ့ကျင့် က၊ <lei' kyin> 训练，练习，锻炼： အမြဲ ~ မှကျွမ်း
 ကျင့်နိုင်မည်။ 常练习才能熟练。
 လေ့ကျင့်ခန်း / လေ့ကျင့်ခန်း န၊ <lei' kyin' gan> 练习，习
 题，作业
 လေ့ကျင့်ရေး န၊ <lei' kyin' yei> 练习，训练： ~ သင်တန်း

训练班
 လေ့ကျင့်သားရ က၊ <lei' kyin' dha: ya> 养成习惯
 လေ့လာ က၊ <lei' la> 学习，钻研，考察，研究： ပညာ ~
 ရေးကိုအဓိကထားရမည်။ 要以学为主。 / ~ ရေးအဖွဲ့ 考察
 团 / ~ သူ (开会时)观察员
 လေ့ I န၊ <lei> ①风，空气，大气，气： ~ တူးတူးထိုက်၏။
 风呼呼地吹着。 / ~ တင်းတင်းထိုးပါ။ 气打足一点。 ②
 (人体内的)气 ③(贬)话；大话： သူ ~ များလှသည်။ 他
 话太多。 ④口气，语气： သူသည်ယခင်ကနှင့်မတူ၊ ယခု ~
 ပြောင်းသွားချေပြီ။ 他跟过去不一样，口气变了。 / မူရင်း
 ဝာရေးဆရာရဲ့ ~ ပါအောင်ဘာသာပြန်နိုင်ရမည်။ 一定要把原作
 者的语气译出来。 ⑤腔调，韵味： ဦးဖိုးစိန် ~ ကိုလူတိုင်း
 မဆိုနိုင်။ 不可能人人都唱出吴波盛的韵味。 II က၊
 <lei> ①漂泊，流浪： စိတ်ရောကိုယ်ပါတော်တော်လေး ~ ခဲ့၏။
 到处游荡，心也散了。 ②消耗，损失，损耗： ဗဟိုအဖိုး ~
 သည်။ 樟脑都挥发掉了。 / ငွေလဲ ~ တယ်ပစ္စည်းလဲ ~ တယ်။
 钱财都耗费掉了。 / အိမ်ဆောက်တဲ့အခါမြေကိုစနစ်တကျမသုံး
 တတ်ယင်မြေတွေ ~ ကုန်မှပဲ။ 造房时如果不会计划用地就
 会造成很大的浪费。 III ဝ၊ <lei> ①用在句子后面表
 示提醒对方： သူလဲသွားမယ် ~ ။ 他也要去啊！ / မင်း
 ကောင်းစေချင်လို့ပြောတာပါ၊ မင်းသဘောပဲ ~ ။ 我是为你好
 才说这些话的，你看着办吧！ ②用于主语、宾语等之后
 表示强调： ကျနော် ~ ၊ နက်ဖြန်အစည်းအဝေးလုပ်ပြီးယင်မြို့ထဲ
 သွားမယ်။ 我呀，明天开完会就进城！ ③放在动词后表
 示敦促对方： ထိုင် ~ ၊ မတ်တတ်ရပ်ပြီးစကားမပြောပါနဲ့။ 坐
 呀，别站着讲嘛！ / တယ်သွားမယ်ဆိုတာပြော ~ ။ 你说
 呀，谁走？ ④放在动词后表示同意对方意见： က။ရုပ်
 ရှင်သွားကြည့်ရအောင်။ ခ။သွား ~ ။ 甲：咱们去看电影吧！
 乙：走吧！ ⑤呼唤某人时置于名字后 ⑥生气斥责时的
 语气助词，如： တယ် ~ ၊ လားလား ~ ၊ ဟင်း ~ ၊ ဟဲ့ ~
 等 IV က၊ <lei> 一般用于叙述句中，无特殊意义：
 ကျူးကျော်ရေးစစ်သားများသည်ခွေး ပြေးဝက်ပြေးဆုတ်ပြေးသွား ~
 သတည်း။ 侵略军就狼狽逃窜了。
 လေ့ကတော့ န၊ <lei g-daw> 龙卷风
 လေ့ကာ န၊ <lei ga> 屏风，挡风物： မှန် ~ (汽车等的)挡
 风玻璃 / ~ သစ်တော 防风林
 လေ့ကင်း န၊ <lei gin> 人体内之气 (缅甸术语，似中医讲
 的气)
 လေ့ကောင်းလေ့သန့် န၊ <lei gaun: lei dhan> 新鲜空气
 လေ့ကန် က၊ <lei kan> (俚)①说话冗长，絮叨，贫嘴，碎嘴：
 သူတို့နှစ်ယောက် ~ နေကြတယ်။ 他们俩在闲聊。 ②吹牛，
 说大话，吹嘘： ဒီလာပြီးဘာ ~ နေသလဲ။ 你来这儿吹什么
 牛皮？
 လေ့ကန် က၊ <lei kon> 白费口舌： သူ့ကိုဆိုမလို့ရမှားမဟုတ်